

အဆင့် (၅) - တရားထိုင်ပါ

၁၅၉

ဗုဒ္ဓဘာသာဝင်တစ်ယောက်ကဲ့သို့ ဆက်သွယ်ပြောဆိုခြင်း
ကျေးဇူးတင်လွှာ ၁၇၅

မာတိကာ

နိဒါန်း	၇
သင့်ရဲ့ဆက်သွယ်ပြောဆိုပုံစံက ဘယ်လိုလဲ	၁၅
သတိရှိစွာ နားထောင်ခြင်း	

အဆင့် (၁) - ကိုယ့်ကိုယ်ကိုယ် ပြန်နားထောင်ပါ	၄၃
---	----

အဆင့် (၂) - သူတစ်ပါး ပြောတာကို နားထောင်ပါ	၈၉
သတိရှိစွာ ပြောဆိုခြင်း	

အဆင့် (၃) - သတိရှိရှိ၊ တိုတိုတုတ်တုတ်နဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုပါ	၁၂၅
--	-----

အဆင့် (၄) - တိတ်ဆိတ်ခြင်းဆိုတဲ့ ဘာသာစကားကို အသုံးပြုပါ	၁၄၉
သတိရှိစွာ တိတ်ဆိတ်ခြင်း	